

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ပလက်ဝမြို့နယ်

လူထုပဟိုပြုစီမံကိန်း

National Community Driven Development Project
(NCDDP)



ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်

Village Development Plan (VDP)


မီးဇာအုပ်စု၊ မီးဇာကျေးရွာ

ဇွန်လ၊ ၂၀၁၆ ခုနှစ်


အကြောင်းအရာ

စာမျက်နှာ

၁။	မြို့နယ်မြေပုံ	1
၂။	ကျေးရွာမြေပုံ	2
၃။	ကျေးရွာသမိုင်းအကြောင်း	3
၄။	ကျေးရွာသမိုင်းအကြောင်းသုံးသပ်ချက်	4-5
၅။	လူမှုရေးနှင့် အရင်းအမြစ်ပြုမြေပုံ	5
၆။	လူမှုရေးနှင့် အရင်းအမြစ်ပြုမြေပုံသုံးသပ်ချက်	7
၇။	ဥစ္စာနေကြွယ်ဝမှု အဆင့်သတ်မှတ်ပြုမြေပုံ	8-9
၈။	ဥစ္စာနေကြွယ်ဝမှု အဆင့်သတ်မှတ်ပြုမြေပုံသုံးသပ်ချက်	10
၉။	ရာသီခွင်ပြဇယား	11-12
၁၀။	ရာသီခွင်ပြဇယားသုံးသပ်ချက်	12-13
၁၁။	ပင့်ကူအိမ်မြေပုံ(ကျား/မ)	14
၁၂။	ပင့်ကူအိမ်မြေပုံသုံးသပ်ချက် (ကျား/မ)	15-16
၁၃။	အဖွဲ့အစည်းပြချိတ်ဆက်ပြုမြေပုံ	17
၁၄။	အဖွဲ့အစည်းပြချိတ်ဆက်ပြုမြေပုံသုံးသပ်ချက်	18
၁၅။	အရင်းအမြစ် အသုံးချမှု ခွဲခြမ်းစိတ်ဖြာခြင်း	19
၁၆။	အရင်းအမြစ် အသုံးချမှု ခွဲခြမ်းစိတ်ဖြာခြင်းသုံးသပ်ချက်	20
၁၇။	ပြဿနာသစ်ပင်	21
၁၈။	ပြဿနာသစ်ပင်သုံးသပ်ချက်	22
၁၉။	အမျိုးသားများ၏ အခက်အခဲပြဿနာနှင့် မျှော်မှန်းချက်	23
၂၀။	အမျိုးသမီးများ၏ အခက်ခဲပြဿနာနှင့် မျှော်မှန်းချက်	24
၂၁။	ဦးစားပေးလုပ်ငန်းများရွေးချယ်ခြင်းဇယား	25
၂၂။	ဦးစားပေးလုပ်ငန်းများရွေးချယ်ခြင်းဇယားသုံးသပ်ချက်	26
၂၃။	ကျေးရွာအချက်အလက်များ (ပုံစံ-၁)	27-29
၂၄။	စီမံကိန်းအချိန်ဇယား (ပုံစံ-၂)	30
၂၅။	ကျေးရွာဖွံ့ဖြိုးရေးဦးစားပေးစီစဉ်ပုံ (ပုံစံ-၃)	31-33
၂၆။	အစည်းအဝေးတက်ရောက်သူများစာရင်း (ပုံစံ-၁၂)	34-42
၂၇။	ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်း (ပုံစံ-၄)	43-44
၂၈။	ကော်မတီဝင်များ စာရင်း(ကျေးရွာ)	45
၂၉။	ကော်မတီဝင်များ စာရင်း(အုပ်စု)	46
၃၀။	အစည်းအဝေးမှတ်တမ်းများ (ကျေးရွာ)	47-48
၃၁။	အစည်းအဝေးမှတ်တမ်းများ (အုပ်စု)	49
၃၂။	မှတ်တမ်းခါတ်ပုံများ	50



ဆီနိုယနိုင်ငံ



ရည်ညွှန်းချက်


ရခိုင်ပြည်နယ်

- ၁။ နိုင်ငံတော်နယ်နိမိတ်
- ၂။ ပြည်နယ်နယ်နိမိတ်
- ၃။ ညွှန်နယ်နယ်နိမိတ်
- ၄။ ညွှန်/အုပ်စု/ကျေးရွာ
- ၅။ မြစ်/ချောင်း
- ၆။ တောရွာအုပ်စုနယ်နိမိတ်



കിഴക്കുഭാഗം

അറ്റി



അറ്റി

2

പുഴ

കുളി

ക.ത.ന. ക്ഷേത്രം

കുളി

നോട്ടീസ്

കുളി

കുളി

കുളി

കുളി

കുളി

കുളി


- കുളി = കുളി
- കുളി = കുളി
- കുളി = കുളി
- കുളി = കുളി
- കുളി = കുളി
- കുളി = കുളി
- കുളി = കുളി
- കുളി = കുളി
- കുളി = കുളി
- കുളി = കുളി

കുളി

အချိန်အကွာအဝေး

ပျဉ်းမာန်ပြင်ဆင်မှုနှင့် ဖော်စောက် လိုသော အောက်ပျဉ်ရေစွဲ အားခိုင်းစား ခိုင်းမည် ဟု
သတ်မှတ်ပါသည်။ ရေပျံအား ချိတ်သော အောက် အခြေပြားမှာ ပျဉ်၊ လက်သား၊ ဟိုက်
ရေပျံ ပျား၊ ဂြိုဟ် ခိုင်းမှု၊ ပျဉ်ရေ စွဲ စောင့်ရှောက်ရန် အထောက်အပံ့ ပြုသည့် ခိုင်းမည် ဟု
သုံးသပ်ပါသည်။

သုံးသပ်သူ -

- မောင် မြတ် - 
- အမတ် - ဒု. ပါမောက္ခ အောင်ကျော်စွာ
- ဥက္ကဋ္ဌ - ပျဉ်းမာန်ပြင်ဆင်ရေးဌာန

ခန္ဓာအင်္ဂါပေါ်ကြွယ်ဝမှုနှင့်အသက်ရှူသွေးစနစ် (စိစစ်မှု)

ပြောရည်	အသက်ရှူစနစ်	မပေးရည်	နှုတ်ချက်
အိမ်ခြေ (၆)	အိမ်ခြေ (၃၁)	အိမ်ခြေ (၅၀)	
စိုစွတ်မှု	စိုစွတ်မှု	စိုစွတ်မှု	နှုတ်ချက်
		သစ် အိမ် ၁ ပါး အိမ် လက်လှုပ်လက်စား	

Generated by CamScanner from intsig.com

ဝေမျှ	ပိုင်ဆိုင်မှု	အသုံးအနှုန်း	ပိုင်ဆိုင်မှု
ဒီဂျစ်ယ် (၁)	ပျဉ်အိတ်၊ ဂျာနယ်၊ ပျဉ်အိတ်	ဒီဂျစ်ယ်	
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်	ဒီဂျစ်ယ်	
ဒီဂျစ်ယ်	ဂျာနယ်၊ ပျဉ်အိတ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်)	အိတ် (၂၀)
ဒီဂျစ်ယ် (၂)	TV ရေပေး (Supply) (PSR)	ဒီဂျစ်ယ် (ပျဉ်အိတ်၊ ဂျာနယ်)	အိတ်စောင် ၃
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်၊ ဂျာနယ်)	
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်)	
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်)	
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်)	
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်)	
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်)	
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်)	
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်)	
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်)	
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်)	
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်)	
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်)	
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်)	
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်)	
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်)	
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်)	
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်)	
ဒီဂျစ်ယ်	ပျဉ်အိတ်၊ ဂျာနယ်၊ ဂျာနယ်	ဒီဂျစ်ယ် (ပျဉ်အိတ်)	

ကုမ္ပဏီ၏ အသုံးစရိတ် (စီးစာရင်း)

စဉ်	ကုမ္ပဏီ၏ အသုံးစရိတ်	၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂	စုစုပေါင်း	အကျိုးစီးပွား
		အချိန်	အသုံးစရိတ်	စာရင်း	အသုံးစရိတ်	စာရင်း	အသုံးစရိတ်	စာရင်း	အသုံးစရိတ်	စာရင်း	အသုံးစရိတ်	စာရင်း	အသုံးစရိတ်		
၁၀	အသုံးစရိတ်	✓	✓		✓	✓	✓	✓	✓	✓	✓			၄၀၀၀၀	၄၅၀၀၀
၂၀	အသုံးစရိတ်						✓	✓	✓	✓	✓	✓	✓	၄၅၀၀၀	၄၅၀၀၀
၃၀	အသုံးစရိတ်				✓	✓	✓	✓	✓	✓	✓	✓	✓	၅၀၀၀၀	၅၀၀၀၀
၄၀	အသုံးစရိတ်	✓	✓	✓	✓	✓					✓	✓	✓	၁၀၀၀၀၀	၁၀၀၀၀၀
၅၀	အသုံးစရိတ်	✓	✓	✓	✓	✓	✓	✓	✓	✓	✓	✓	✓	၂၀၀၀၀၀	၅၀၀၀၀

=

ပုဒ်ကုန်စုံသံချက်


(အိန္ဒိယ)

၈+၉

၁။ အလုပ်အကိုင် အခွင့်အလမ်း

ပုဒ်ကုန်စုံ ၁၀၀ မြေ

၂။ အိမ်ထောင်ရေး အခွင့်အလမ်း



အလုပ်အကိုင် အခွင့်အလမ်း

အိမ်ထောင်ရေး အခွင့်အလမ်း

အိမ်ထောင်ရေး အခွင့်အလမ်း

အိမ်ထောင်ရေး အခွင့်အလမ်း

အိမ်ထောင်ရေး အခွင့်အလမ်း

အိမ်ထောင်ရေး အခွင့်အလမ်း

အိမ်ထောင်ရေး အခွင့်အလမ်း

အိမ်ထောင်ရေး အခွင့်အလမ်း

၁။

၂။

၃။

၄။

၅။


၆။

၇။

၈။


၉။

၁၀။



ପ୍ରସାଧନାଧିକାର

(କ୍ଷିତ୍ରାନ୍ତ)



ဘဝကိစ္စပြဿနာ ဖော်ပြချက်များ

ကဏ္ဍအား (မီးကဏ္ဍ)

၁။ ရေရှားပါးခြင်း

၂။ စွာပယ်ပစ်ခြင်း၊ ပျားဟူ၍ ခက်ခဲခြင်း (မိုးလွင်း)

၃။ ပစ်ပန်းဆက်လွယ်လျော့ ခက်ခဲခြင်း

၄။ အလုပ်အကိုင် အခွင့်အလမ်း မရှိခြင်း

၅။ လူထု ခန့်ခဲဆောင်ရွက် မရှိခြင်း

စွာပယ်ပစ်ခြင်း၊ ပျားဟူ၍ ခက်ခဲခြင်း ဖြစ်ပေါ်စေရန်

၁) တစ်စွာ လုံးဝ မရှိပါက အခြားအရာ

၂) ၅-၈ နှစ် အတွင်း တစ်စွာ လုံးဝ မရှိပါက အခြားအရာ

၃) လက်ပေါ် ဆက်လက်ပေး၊ ကောင်း ဖန်တီးခြင်း

၄) ဘဏ်၊ ထက်စာ စသည့် အရာများကို နှစ်စဉ် နှစ်စဉ် ဖြစ်စေခြင်း

၅) စေတနာ ဖွဲ့စည်းပေး၊ ထက်စာ (ဝိပဿနာ) ကျင့်သုံးခြင်း စေခြင်း

အခက်ခဲ ပြဿနာ ဖော်ထုတ်ခြင်း

(ကမ္ဘာ့သမီး) (မီးအစွာ)

၁။ ရေရှားပါးခြင်း အခက်ခဲ

၂။ ဣပတ်ပတ်တစ်ပျောက် နှုတ်ထုတ် မရရှိခြင်း အခက်ခဲ

၃။ နည်းပန်းဆက်သွယ်ရေး အခက်ခဲ

၄။ ဣပတ်ပတ်ပတ်ပတ် သွားလာရ အခက်ခဲ ခြင်း (မျိုးစုသီး)

၅။ ကျွန်ုပ်တို့က နည်းနည်းနည်း ဤပါး ခြင်း

ကမ္ဘာ့သမီးပျား၊ နေပျား၊ မြေပျား၊ မြေပျား

- ၁) ၅-နှစ် နှင့် အထက် ရှိသူများ အတွက် ဤကမ္ဘာ့သမီးပျား ပြုစုပေးရပါမည်။
- ၂) ၅-နှစ် နှင့် အောက် ရှိသူများ (၅၀၀၀) မျှသာ ပြုစုပေးရပါမည်။
- ၃) ဝါထိန်းပျား အစားအစာ ပြုစုပေးရပါမည်။
- ၄) ကမ္ဘာ့သမီးပျား မြေပျား မြေပျား ပြုစုပေးရပါမည်။
- ၅) ကမ္ဘာ့သမီးပျား နှင့် အထက် ပျားပျား ပြုစုပေးရပါမည်။

ပြည်သူ့အတွက် ဦးစားလေး ဖွံ့ဖြိုးတိုးတက် ပွားများရေး

ဇယား

၁။	မြစ်ရေတစ်လျှပ်နား ပြန်လည်ရရှိရေး အစီအစဉ်များ	၁
၂။	ရွာလယ်လမ်းမ အင်အားစနစ်လမ်းမ ပြင်ဆင်ရေး	၂
၃။	ရွာချင်းဆက်လမ်းမ ပြင်ဆင်ရေး	၃
၄။	ဝန်ထမ်းများအတွက် လုပ်ငန်းခွင်	၄
၅။	လူထုအား မကောင်း အာဇာနည်များ	၅
၆။	ရွာလယ်လမ်းမ တစ်လျှောက် ဆုံးမရေး အစီအစဉ်များ	၆

ပုံစံစ-၁ ကျေးရွာအခြေခံအချက်အလက်များ (Form PC 1)

လမ်းညွှန်ချက်/ကျေးရွာတစ်ရွာသို့ ပထမဆုံး မိတ်ဆက်ခရီးသွားရောက်သောအခါ လူထုစည်းရုံးရေးမှူးသည် ကျေးရွာခေါင်းဆောင်များအားကျေးရွာအချက်အလက်များကိုမေတ္တာရပ်ခံ၍တောင်းခံရသည်။ ဤအချက်အလက်များကိုစီမံကိန်းမိတ်ဆက်အစည်းဝေးမတိုင်မီတောင်းခံရမည်။ စီမံကိန်းမိတ်ဆက်အစည်းဝေးတွင် လူထုစည်းရုံးရေးမှူးသည် ဤအချက်အလက်များအားစစ်ဆေးပြီးမှန်ကန်အောင်ပြုလုပ်ရမည်။ ပြီးနောက်တွင် လူထုစည်းရုံးရေးမှူးမှ သတင်းအချက်အလက်ထံသို့ Tablets မှတစ်ဆင့် ဖြည့်သွင်းရမည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအမည် ဦး ဗျဗျာဝေ	ကျေးရွာအုပ်ချုပ်ရေးမှူး ၏ဖုန်းနံပါတ် ၀၇၅၃၁၁၂၅၅၅	လူထုစည်းရုံးရေးမှူး၏အမည် ဦးဦးအောင်ကျော်
ပြည်နယ်၊တိုင်းဒေသကြီး ဥဒီး	မြို့နယ် ဖောက်	ကျေးရွာအုပ်စု ဇွဲးဇာ
		ကျေးရွာ ဇွဲးဇာ

က. လူဦးရေ

လူမျိုးစု	အိမ်ထောင်စုအရေအတွက်	ကိုးကွယ်သည့်ဘာသာ	အိမ်ထောင်စုအရေအတွက်
လူမျိုးစု (၁) ချင်း	၈၇	ဘာသာ(၁) ဘုရား	၇၇
လူမျိုးစု (၂) ဗမာ	၁	ဘာသာ(၂) ဗုဒ္ဓ	၁၃
လူမျိုးစုရော ချင်း၊ ဗမာ	၂	ဘာသာရော	-

၄၆၃	အမျိုးသား(အရေအတွက်)	အမျိုးသမီးအရေအတွက်
လူဦးရေ	၂၂၆	၂၃၇
အိမ်ထောင်ဦးစီး	၈၄	၆

(ခ) လက်လှမ်းမီအသုံးပြုနိုင်သည့်အဆောက်အဦများ

စာသင်ကျောင်း	အမှတ်ခြစ်ပါ	ကျန်းမာရေး	အမှတ်ခြစ်ပါ	ဘာသာရေးအဆောက်အဦ	အမှတ်ခြစ်ပါ
အထက်တန်းကျောင်း	<input checked="" type="checkbox"/>	ဆေးရုံ	<input checked="" type="checkbox"/>	စေတီ	<input type="checkbox"/>
အလယ်တန်းကျောင်း	<input checked="" type="checkbox"/>	ကျန်းမာရေးဌာန	<input checked="" type="checkbox"/>	ဘုန်းကြီးကျောင်း	<input checked="" type="checkbox"/>
မူလတန်းကျောင်း	<input checked="" type="checkbox"/>	ကျန်းမာရေးဌာနခွဲ	<input type="checkbox"/>	ဟိန္ဒူဘုရားကျောင်း	<input type="checkbox"/>
မူကြိုကျောင်း	<input checked="" type="checkbox"/>	ဆေးပေးခန်း	<input checked="" type="checkbox"/>	ခရစ်ယာန်ကျောင်း	<input checked="" type="checkbox"/>
အခြား	<input type="checkbox"/>	အခြား	<input type="checkbox"/>	ဗလီ	<input type="checkbox"/>
				အခြား	<input type="checkbox"/>
မှတ်ချက်		မှတ်ချက်		မှတ်ချက်	

(ဂ) ကျွမ်းကျင်သူများမှတ်တမ်း ၊ ကျေးရွာတွင်နေထိုင်သော သို့မဟုတ် တခြားရွာမှလာရောက်သောကျွမ်းကျင်သူများ

(၁) တစ်သင်ကျောင်း			(၂) ကျန်းမာရေး			(၃) လက်မှုပညာရှင်		
	ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ		ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ		ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ
မှလတန်းပြဆရာ၊ ဆရာမ	<input checked="" type="checkbox"/>	<input checked="" type="checkbox"/>	ဆရာဝန်	<input type="checkbox"/>	<input type="checkbox"/>	လက်သမား	<input checked="" type="checkbox"/>	<input type="checkbox"/>
အထက်တန်းပြဆရာဆရာမ	<input checked="" type="checkbox"/>	<input checked="" type="checkbox"/>	လက်ထောက်ကျန်းမာရေးမှူး	<input type="checkbox"/>	<input checked="" type="checkbox"/>	ပန်းရံ	<input type="checkbox"/>	<input type="checkbox"/>
အလယ်တန်းပြဆရာဆရာမ	<input checked="" type="checkbox"/>	<input checked="" type="checkbox"/>	အမျိုးသမီးကျန်းမာရေးဆရာမ	<input type="checkbox"/>	<input checked="" type="checkbox"/>	လှုပ်စစ်ဆိုင်ရာ	<input type="checkbox"/>	<input type="checkbox"/>
မူကြိုဆရာ၊ ဆရာမ	<input checked="" type="checkbox"/>	<input type="checkbox"/>	အရံသားဖွား	<input checked="" type="checkbox"/>	<input type="checkbox"/>	ရေပိုက်သွယ်သူ	<input type="checkbox"/>	<input type="checkbox"/>
အခြား	<input type="checkbox"/>	<input type="checkbox"/>	ပြည်သူ့ကျန်းမာရေးလုပ်သား (၁)/(၂)	<input checked="" type="checkbox"/>	<input type="checkbox"/>	စက်ပြင်ဆရာ	<input type="checkbox"/>	<input type="checkbox"/>
မှတ်ချက်			မှတ်ချက်			မှတ်ချက်		

(ဃ) ကျေးရွာသို့ ရောက်ရှိနိုင်သည့်လမ်းအခြေအနေ / ကျေးရွာတစ်ရွာသည် ၎င်း၏ကျေးရွာအုပ်စုနှင့် ဆက်သွယ်ထားသောလမ်းအခြေအနေ (အောက်ပါတို့ကိုပိုင်းပါ)

ကျောက်ကြမ်းလမ်း ကတ္တရာလမ်း ကွန်ကရစ်လမ်း မော်တော်ဆိုင်ကယ်လမ်း
 ကျောက်ခင်းလမ်း မြေသားလမ်း လူသွားလမ်း အခြား: ဂျာဇောဇ၊ လမီ

(င) ကျေးရွာဖွံ့ဖြိုးမှုစီမံချက်

- (၁) လူထုဗဟိုပြုစီမံကိန်းမစတင်မီ ဤကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးမှုစီမံချက်ရှိခဲ့ပါသလား? ပိုင်းပါ
ရှိပါသည်/မရှိပါ/မသိပါ
- (၂) ရှိခဲ့ပါလျှင် ဤစီမံချက်ကို မည်သည့် ခုနှစ်တွင်ပြင်ဆင်ခဲ့ပါသနည်း? နှစ် ၂၀၁၃ / မသိပါ
- (၃) ဤစီမံချက်ကို မြို့နယ်မှအတည်ပြုခဲ့ပါသလား? ပြုခဲ့ပါသည်/မပြုခဲ့ပါ / မသိပါ

(စ) ခရီးအကွာအဝေး

- (၁) ဤကျေးရွာ၏ဗဟိုမှ ၎င်းကျေးရွာအုပ်စု၏ဗဟိုအထိခရီးမိုင်မည်မျှကွာဝေးသနည်း? ပိုင် ၀ / မသိပါ
- (၂) ဤကျေးရွာမှ ၎င်းကျေးရွာအုပ်စုဗဟိုအထိသွားလာရာတွင်ကြာမြင့်သည့်အချိန်

ခြောက်သွေ့ရာသီတွင်ကြာချိန် -----
 ထော်လာရီး/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/
 အခြား: -----
 မိုးရာသီတွင်ကြာချိန် -----
 ထော်လာရီး/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/
 အခြား: -----

(ဆ) ပတ်ဝန်းကျင်ဆိုင်ရာသဘာဝဘေးအန္တရာယ် -

ဤကျေးရွာတွင်ရေကြီးခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်ဖူးခြင်းရှိပါသလား။

အမဲရှိပါ ရှိပါသည် ရှိလျှင်ဖော်ပြပါ-----

(ဇ) ကျေးရွာတွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ


လူထုဗဟိုပြုစီမံကိန်းမတိုင်မီ ဤကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရ(သို့)ရွာသားများကိုယ်တိုင်(သို့) စီမံကိန်းတစ်ခုခုမှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများရှိပါသလား။

(၁) အုယျဃ်အဖွဲ့ (သာဓက၊ နာဓက၊ ဝေပဒ၊ ပွဲဖျော်ရေး)

(၂) MHC


ကျေးရွာခေါင်းဆောင်

အမည် ဦးဇော်အောင်

လက်မှတ်  နေ့စွဲ ၁၆/၃/၂၀၁၆

လူထုစည်းရုံးရေးမှူး

အမည် ဦးစိုးလှိုင်

လက်မှတ်  နေ့စွဲ ၁၆/၃/၂၀၁၆

ပုံစံ ၈-၂ - စီမံကိန်းစက်ဝန်းအချိန်ဇယား (PC 2)

လမ်းညွှန်ချက်-သက်ဆိုင်ရာလူထုစည်းရုံးရေးမှူး/လက်ထောက်နည်းပညာနည်းပညာမှူးများမှ စီမံကိန်းစက်ဝန်းအဆင့်တစ်ခုစီ ပြီးစီးတိုင်းကျေးရွာနှင့် ကျေးရွာအုပ်စု အတွက်ဤပုံစံကိုဖြည့်သွင်းရမည်။

စည်းရုံးရေးမှူး/ဝန်ထမ်း အမည် ဦးကျော်စင်္ကာ ဝန်ထမ်းအမှတ် ၅၂၀၁၆ စက်ဝန်းအားအမှတ်ခြစ်ပါ စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃)

နေ့စွဲ ၅.၂.၂၀၁၆ စက်ဝန်း (၄)

ပြည်နယ်/တိုင်း ချစ်မြို့နယ် ပါမာဏဝ မြို့နယ် ကျေးရွာအုပ်စု မြို့တ ကျေးရွာ မြို့တ

စီမံကိန်းဆောင်ရွက်မှုအဆင့်များ	နေ့စွဲ		အစည်းအဝေးတွင်တက်ရောက်သူအရေအတွက်			
	စတင်သည့်နေ့	ပြီးဆုံးသည့်နေ့	အမျိုးသားအရေအတွက်	အမျိုးသမီးအရေအတွက်	အိမ်ထောင်စုအရေအတွက်	လူမျိုးစုတက်ရောက်သူအရေအတွက်နှင့် လူမျိုးစုအမည်
၁. ကျေးရွာစီမံကိန်း မိတ်ဆက်အစည်းအဝေး	၅.၂.၂၀၁၆		၂၂	၄၂	၅၅	၆၄ ၁၅၅
၂. ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်းအစည်းအဝေး	၆.၂.၂၀၁၆		၃၇	၄၅	၆၁	၅၅ ၁၅၅
၃. ကျေးရွာအုပ်စု လုပ်ငန်းဆုံးဖြတ်ချက်ချသည့်အစည်းအဝေး	၁၁.၂.၂၀၁၆		၅	၅	၁၀	၅၅ ၁၅၅
၄. မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီ၏ စီမံကိန်းသုံးသပ်မှုအစည်းအဝေး			မလို	မလို	မလို	မလို
၅. မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီ၏ဆုံးဖြတ်မှုကို ရွာသို့ အသိပေးအကြောင်းကြားသည့်အစည်းအဝေး			မလို	မလို	မလို	မလို
၆. စီမံကိန်းလုပ်ငန်းခွဲစီမံချက်ရေးဆွဲခြင်းအစည်းအဝေး	မလို	မလို	မလို	မလို	မလို	မလို
၆.၁။ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးအစီအစဉ် ရေးဆွဲခြင်း						
၆.၂။ ငယ်ယူရေးအစီအစဉ် ရေးဆွဲခြင်း						



ပုံစံ စ-၃ ကျေးရွာဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ် (Form PC 3)

လမ်းညွှန် ချက် /အဆင့်(၃)ကျေးရွာမှိုင်းချက်အစည်းအဝေးပြီးဆုံးသောအခါ ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီသည် လူထုစည်းရုံးရေးမှူးအကူအညီဖြင့် ဤပုံစံကိုပြည့်စုံအောင် ဖြည့်သွင်းရမည်။ အားလုံးသော အခက်အခဲ အတားအဆီးများ၊ ဖွံ့ဖြိုးမှုဦးစားပေးအစီအစဉ်များ၊လူထုပဟိုပြုစီမံကိန်း၏ ရန်ပုံငွေအရင်းအမြစ်နှင့် မသက်ဆိုင်သည့် လုပ်ငန်းများ အားလုံးကိုဖော်ပြရမည်။

လူထုစည်းရုံးရေးမှူး/ဝန်ထမ်း အမည် - ဒေါ် ဂျွန်နီ ဝေဖာဒ် သိဒ္ဓိတ္တ

နေ့စွဲ ၆/၃ ၂၀၁၆ စက်ဝန်းအား အမှတ်ခြစ်ပါ (✓) □ စက်ဝန်း(၁) □ စက်ဝန်း(၂) □ စက်ဝန်း(၃) □ စက်ဝန်း(၄)

ပြည်နယ်/တိုင်း - ဗဟို၊ မြို့နယ် - ပုသိမ်၊ ကျေးရွာအုပ်စု - ဇွဲ၊ ဇွဲ၊ ကျေးရွာ - ဇွဲ၊ ဇွဲ

က. အခက်အခဲအတားအဆီးများအားဆွေးနွေးခြင်း - ယခုလက်ရှိအခြေအနေတွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခက်အခဲအတားအဆီးများသည် မည်သည်များဖြစ်ပါသနည်း(အမျိုးသား/သမီး အနည်းဆုံးအခက်အခဲ ၅ ခုဖော်ပြပါ)

အမျိုးသား အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ		အမျိုးသမီး အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ	
၁	ရေအား ပါး ခြင်း အခက်ခဲ	၁	ရေအား ပါး ခြင်း အခက်ခဲ
၂	ရွာလယ်လမ်းစခန်း၊ လာရောက်ခဲခြင်း (မှိုင်းကုတ်)	၂	ရွာလယ်လမ်းစခန်း၊ လာရောက်ခဲခြင်း (မှိုင်းကုတ်)
၃	လမ်းပန်းဆက်သွယ်ရေး အခက်ခဲ	၃	လမ်းပန်းဆက်သွယ်ရေး အခက်ခဲ
၄	ကျေးရွာအုပ်စု အဖွဲ့အစည်း မရှိခြင်း	၄	ရွာလယ်လမ်းစခန်း၊ လာရောက်ခဲခြင်း (မှိုင်းကုတ်)
၅	ပျက်စီးနေသော အဆောက်အအုံများ	၅	ကျေးရွာအုပ်စု အဖွဲ့အစည်း မရှိခြင်း

ခ. မျှော်မှန်းခြင်း- နောင်လာမည့် (၅)နှစ် အတွင်း ကျေးရွာဖွံ့ဖြိုးရေး မျှော်မှန်းလျာထားချက်များအား တင်ပြပါ။

အမျိုးသားအဖွဲ့မှတင်ပြသောမျှော်မှန်းချက်များ		အမျိုးသမီးအဖွဲ့မှတင်ပြသောမျှော်မှန်းချက်များ	
၁	တစ်ရွာလုံးကျ ပုံမှန် ပြုပြင်မှုများ	၁	၅-၅၀ အရွယ် ရေလျှောက် ဆွဲကန်များ ပြုပြင်မှုများ
၂	၅-၅၀ အရွယ် ဆွဲကန်များ ပြုပြင်မှုများ	၂	၅-၅၀ အရွယ် လျှော်ရေ (ရွေး) တို့ ကျင့်မှုများ
၃	လမ်းပန်း ဆက်သွယ်ရေး အခက်ခဲ ဖြေရှင်းမှုများ	၃	လမ်းပန်း ဆက်သွယ်ရေး အခက်ခဲ ဖြေရှင်းမှုများ
၄	သင့်တော်သော ကျေးရွာအုပ်စု အဖွဲ့အစည်း မရှိခြင်း	၄	တစ်ရွာလုံး ကျေးရွာအုပ်စု အဖွဲ့အစည်း မရှိခြင်း
၅	အဆောက်အအုံ ပျက်စီးနေသော အဆောက်အအုံများ ပြုပြင်မှုများ	၅	ကျေးရွာအုပ်စု အဖွဲ့အစည်း မရှိခြင်း

ဂ. ဤကျေးရွာ၏ လာမည့်(၃)နှစ်အတွက် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။ (လူထုပဟိုပြုစီမံကိန်း ရန်ပုံငွေအတွက် အဆိုပြုသော အစီအစဉ်များကိုဦးစားပေး အဆင့်အလိုက်ဖော်ပြပြီး ကျန်လူထုပဟိုပြု စီမံကိန်း ရန်ပုံငွေအရင်းအမြစ်နှင့် မပတ်သက်သည့်အစီအစဉ်များလည်းဖော်ပြရန်ဖြစ်သည်)

ကျေးရွာအတွက်ဦးစားပေးဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/ အမျိုးသား+အမျိုးသမီး)	လူထုပဟိုပြုစီမံကိန်းအတွက်အဆိုပြု သည့် (ဦးစားပေးအဆင့် အလိုက် ဖော်ပြပါ)	ခန့်မှန်း ကုန်ကျ စရိတ်	အကျိုးခံစား ခွင့်ရှိသူခန့်မှန်းခြေ အရေအတွက်
၁	မြစ်ဝကျွန်းပေါ်လှေငှက်ပြုပြင်မှု	၁	၂၀၀၀၀၀/-	၄၆၃ ဦး
၂	ရွာလယ်လမ်းစခန်း၊ လာရောက်ခဲခြင်း	၂	၆၀၀၀၀၀/-	၄၆၃ ဦး
၃	ရွာအဖွဲ့အစည်း အဖွဲ့အစည်း	၃	၁၀၀၀၀၀/-	၄၆၃ ဦး



31

လူထုပဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ
အပိုင်း-၃ ၂၉.၉.၂၀၁၅

၄	တစ်ဦးပြုအစားပြုပေးခြင်း	၈+၆	၄	-	၄၆၃ ဦး
၅	လူထုစားမဝသစ်ကျပ်စားရန်	၈	၅	၅၈၀၀၀၀	၄၆၃ ဦး
၆	ရွာလမ်းမှ အစားပြုပေးခြင်း	၈+၆	၆	၃၀၀၀၀၀	၄၆၃ ဦး

စီမံကိန်းအောက်ခံအဖွဲ့

ဥက္ကဋ္ဌ၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီမှအတည်ပြုသည်။

အမည် ဒေါ်ခင်စု လက်မှတ် [Signature] နေ့စွဲ ၁၅/၈/၂၀၁၅





Annex 9: Summary of Priority Development Activities for Different Areas

Original remains with the VPSC. Compilation of copies from all villages to be submitted to the TPIC for follow up through the different Line Departments if possible. Form not to be entered into the MIS.

	Rank	Activity	Priority of	Month / Year	Focal person or group in the village	External support from
Infrastructure	1	կառուցել հեղեղ	<input type="checkbox"/> women <input checked="" type="checkbox"/> men	6.3.16		
	2		<input type="checkbox"/> women <input type="checkbox"/> men			
	3		<input type="checkbox"/> women <input type="checkbox"/> men			
	4		<input type="checkbox"/> women <input type="checkbox"/> men			
	5		<input type="checkbox"/> women <input type="checkbox"/> men			
Livelihood / Agriculture	1	օճեց զբնակիչներին	<input checked="" type="checkbox"/> women <input checked="" type="checkbox"/> men	6.3.16		
	2		<input type="checkbox"/> women <input type="checkbox"/> men			
	3		<input type="checkbox"/> women <input type="checkbox"/> men			
	4		<input type="checkbox"/> women <input type="checkbox"/> men			
	5		<input type="checkbox"/> women <input type="checkbox"/> men			
Health and Nutrition	1		<input type="checkbox"/> women <input type="checkbox"/> men			
	2		<input type="checkbox"/> women <input type="checkbox"/> men			
	3		<input type="checkbox"/> women <input type="checkbox"/> men			
	4		<input type="checkbox"/> women <input type="checkbox"/> men			
	5		<input type="checkbox"/> women <input type="checkbox"/> men			
Education	1		<input type="checkbox"/> women <input type="checkbox"/> men			
	2		<input type="checkbox"/> women <input type="checkbox"/> men			
	3		<input type="checkbox"/> women <input type="checkbox"/> men			
	4		<input type="checkbox"/> women <input type="checkbox"/> men			
	5		<input type="checkbox"/> women <input type="checkbox"/> men			
Other	1	օճեց զբնակիչներին	<input checked="" type="checkbox"/> women <input checked="" type="checkbox"/> men	6.3.16		
	2	ընտանիքի անդամներին օճեց	<input checked="" type="checkbox"/> women <input checked="" type="checkbox"/> men	6.3.16		
	3	քաղաքացիներին օճեց	<input checked="" type="checkbox"/> women <input checked="" type="checkbox"/> men	6.3.16		
	4	ընտանիքի անդամներին օճեց	<input type="checkbox"/> women <input checked="" type="checkbox"/> men	6.3.16		
	5		<input type="checkbox"/> women <input type="checkbox"/> men			



၁၃

လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ

အပိုင်း-၃ ၂၉.၉.၂၀၁၅

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက် သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် ဦးကျော်စော

ရက်စွဲ။ ၅/၃/ ၂၀၁၆ စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓) စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး ချင်း မြို့နယ် ပဏာမ ကျေးရွာအုပ်စု ကျေးရွာ ချင်း

အစည်းအဝေးခေါင်းစဉ်။						
စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) ^(၁)	လူမျိုး	လက်မှတ်
၁၉	ဒေါ်စောမာဇီ	✓	✓	✓	ချင်း	
၂၀	ဒေါ်နုနု		✓	✓	"	
၂၁	ဒေါ်ကေသီ		✓	✓	"	
၂၂	ဒေါ်မုန်		✓	✓	"	
၂၃	ဒေါ်အိမ်မာ		✓	✓	"	
၂၄	ဒေါ်နုနု		✓	✓	"	
၂၅	ဒေါ်စန္ဒာမာ		✓	✓	"	
၂၆	ဒေါ်မုန်		✓	✓	"	
၂၇	ဒေါ်ကျော်စော		✓	✓	"	
၂၈	ဒေါ်ကျော်စော		✓	✓	"	
၂၉	ဒေါ်ကျော်စော		✓	✓	"	
၃၀	ဒေါ်ကျော်စော		✓	✓	"	
၃၁	ဒေါ်ကျော်စော		✓	✓	"	
၃၂	ဒေါ်ကျော်စော	✓	✓	✓	"	
စုစုပေါင်း						

(၁) အိမ်ထောင်စဉ်းစီးဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။

လူထုဗဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ
 အပိုင်း-၃ ၂၉.၉.၂၀၁၅
 ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

35

အစည်းအဝေးခေါင်းစဉ်						
စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) ^(၁)	လူမျိုး	လက်မှတ်
၃၃	ဦး စောထွန်း	✓		✓	ဦးစိုး	
၃၄	ဒေါ် မြေစွယ်		✓	✓	ဒေါ်စိုး	
၃၅	ဦး မောင် လင်း ဇော်	✓		✓	"	
၃၆	ဦး မောင်လတ်	✓		✓	"	
၃၇	ဦး မောင်စော	✓		✓	"	
၃၈	ဒေါ် မောင်ယောဇ်		✓	✓	"	
၃၉	ဒေါ် မောင်စင်		✓	✓	"	
၄၀	ဒေါ်စင်စင်		✓	✓	"	
၄၁	ဒေါ်ပေစွယ်	✓	✓	✓	"	
၄၂	ဦးစော	✓		✓	"	
၄၃	ဦးစောအောင်	✓		✓	"	
၄၄	ဦးစောအောင်		✓	✓	"	
၄၅	ဦးစောအောင်	✓		✓	"	
၄၆	ဒေါ်စော		✓	✓	"	
၄၇	ဒေါ်စော		✓	✓	"	
၄၈	ဒေါ်စော		✓	✓	"	
၄၉	ဒေါ်စော		✓	✓	"	
၅၀	ဒေါ်စော		✓	✓	"	
	စုစုပေါင်း					

(၁) အိမ်ထောင်စဉ်စီးခြင်းဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ခြစ်ပါ။

၁၅

လူထုတုံ့ပြန်စီမံကိန်းစီမံကိန်းလက်စွဲ
အပိုင်း-၃ ၂၉.၉.၂၀၁၅
ပုံစံ - ၀-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

(စီ.၁၈)

အစည်းအဝေးခေါင်းစဉ်၊ နေ့စဉ် အစည်းအဝေး အစည်းအဝေး						
စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) ^(၁)	လူမျိုး	လက်မှတ်
၁။	ဦး ခင်တောင်	✓		✓	အမျိုး	
၂။	ဦး လင်းဝဲ	✓		✓	"	
၃။	ဦး အောင်အောင်	✓		✓	"	
၄။	ဦးစိုးစိုင်း	✓		✓	"	
၅။	ဦး ဝင်းစိုင်း	✓		✓	"	
၆။	ဦး သန်းဝင်း	✓		✓	"	
၇။	ဦးကျော်အောင်	✓		✓	"	
၈။	ဦးကျော်အောင်	✓		✓	"	
၉။	ဦးကျော်စိုင်း	✓		✓	"	
၁၀။	ဦးလင်တင်	✓		✓	"	
၁၁။	ဦးတင်ထွန်း	✓		✓	"	
၁၂။	ဦးစိုင်းစိုင်း	✓		✓	"	
၁၃။	ဒေါ်ခင်စိုင်း		✓	✓	"	
၁၄။	ဒေါ်ကျော်စိုင်း		✓	✓	"	
၁၅။	ဒေါ်စိုင်းစိုင်း		✓	✓	"	
၁၆။	ဒေါ်စိုင်းစိုင်း		✓	✓	"	
၁၇။	ဒေါ်ကျော်စိုင်း		✓	✓	"	
၁၈။	ဒေါ်ကျော်စိုင်း		✓	✓	"	
	စုစုပေါင်း					

(၁) အိမ်ထောင်စဉ်စီးဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ခြစ်ပါ။



၁၅

လူထုဝဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ

အပိုင်း-၃ ၂၉.၉.၂၀၁၅

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်။ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက် သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် ဦး ဦးဝေအောင်

ရက်စွဲ။ ၆/၃/၂၀၁၆ စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓) စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး <u>ဗွဲ့</u>	မြို့နယ် <u>မလက</u>	ကျေးရွာအုပ်စု <u>မလက</u>	ကျေးရွာ <u>မလက</u>
---------------------------------------	------------------------	-----------------------------	-----------------------

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) ^(၁)	လူမျိုး	လက်မှတ်
၁၉	ဦးအောင်မြင်	✓		✓	ဗမာ	
၂၀	ဦးကျော်စွာ	✓		✓	မ	
၂၁	ဦးအောင်လင်းဦး	✓		✓	မ	
၂၂	ဦးအောင်မြင်	✓		✓	မ	
၂၃	ဦးကျော်စွာ	✓		✓	မ	
၂၄	ဦးလှဦးအောင်	✓		✓	မ	
၂၅	ဦးဝေအောင်	✓		✓	မ	
၂၆	ဦးထွန်းမြအောင်	✓		✓	မ	
၂၇	ဦးအောင်စင်ထွန်း	✓		✓	မ	
၂၈	ဒေါ်အောင်အေး		✓		မ	
၂၉	ဒေါ်အေးအေး		✓	✓	မ	
၃၀	ဒေါ်အေးအေး		✓		မ	
၃၁	ဒေါ်အေးအေး		✓		မ	
၃၂	ဒေါ်အေးအေး		✓	✓	မ	
၃၃	ဒေါ်အေးအေး		✓	✓	မ	

(၁) အိမ်ထောင်ဦးစီးဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ခြစ်ပါ။

အစဉ်အဆင့်ဆောင်ရွက်သူများ						
စဉ်	အစဉ်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) ^(၁)	လူမျိုး	လက်မှတ်
၃၄	ဒေါ်အေးလှိုင်အောင်		✓			
၃၅	ဒေါ်နုနု		✓	✓		
၃၆	ဒေါ်အေးအေးအောင်		✓			
၃၇	ဒေါ်အေးအေးအောင်		✓	✓		
၃၈	ဒေါ်အေးအေးအောင်		✓	✓		
၃၉	ဒေါ်အေးအေးအောင်		✓	✓		
၄၀	ဒေါ်အေးအေးအောင်		✓	✓		
၄၁	ဒေါ်အေးအေးအောင်		✓	✓		
၄၂	ဒေါ်အေးအေးအောင်		✓	✓		
၄၃	ဒေါ်အေးအေးအောင်		✓			
၄၄	ဒေါ်အေးအေးအောင်		✓			
၄၅	ဒေါ်အေးအေးအောင်		✓			
၄၆	ဒေါ်အေးအေးအောင်		✓	✓		
၄၇	ဒေါ်အေးအေးအောင်		✓	✓		
၄၈	ဒေါ်အေးအေးအောင်		✓	✓		
၄၉	ဒေါ်အေးအေးအောင်		✓	✓		
၅၀	ဒေါ်အေးအေးအောင်		✓	✓		
၅၁	ဒေါ်အေးအေးအောင်	✓		✓		
	စုစုပေါင်း					

(၁) အိမ်ထောင်စုစီးခြင်းရရှိရပါက အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်ခုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်တင်ပါ။

၄၉

လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ

အပိုင်း-၃ ၂၉.၉.၂၀၁၅

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်။ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက် သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည်

ရက်စွဲ။

စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓) □စက်ဝန်း(၁)
 □စက်ဝန်း(၂) □စက်ဝန်း(၃) □စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး မြို့နယ် ကျေးရွာအုပ်စု ကျေးရွာ

အစည်းအဝေးခေါင်းစဉ်။						
စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) ^(၁)	လူမျိုး	လက်မှတ်
၅၃၀	ဦး အောင်လွင်	✓		✓	ဦး	
၅၃၁	ဒေါ် မေတ္တာစာမာ		✓	✓	"	
၅၃၂	ဒေါ် ကိုယ်ပိုင်	✓		✓	"	
၅၅	ဒေါ် ဝတ်နိုး ၂၁၀၃	✓		✓	"	
၅၆	ဒေါ် ချို ၂၁		✓	✓	"	
၅၇	ဦး ရခိုင် ၂၁၀၁၅	✓		✓	"	
၅၈	ဦး စန္ဒီ ၁၅၀၀	✓		✓	"	
၅၉	ဒေါ် ကရင်ကောလိ		✓	✓	"	
၆၀	ဖျိုး နန်းတင်		✓	✓	"	
၆၁	ဒေါ် ဘေဇာဇာ		✓	✓	"	
၆၂	ဒေါ် ကံမေတ္တာ		✓		"	
၆၃	ဒေါ် တီဒီ		✓	✓	"	
၆၄	ဒေါ် တွေ့စွယ်		✓	✓	"	
၆၅	ဒေါ် စုကို		✓	✓	"	
၆၆	ဦး အောင်ဖြူ	✓		✓	"	
	စုစုပေါင်း					

(၁) အိမ်ထောင်ဦးစီးဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။



42

လူထုပတ်ပြုစီမံကိန်းစီမံကိန်းလက်ခွဲ
အပိုင်း-၃ ၂၉-၉-၂၀၁၅
ပုံစံ ၀-၄ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်းပုံစံ

လမ်းညွှန်ချက်။ ကျေးရွာအုပ်စုစီမံချက်ရေးခွဲသည်အစည်းအဝေးတွင် ဤပုံစံအားလူထုစည်းရုံးရေးများ / လက်ထောက်နည်းပညာများတို့၏ အကူအညီဖြင့်ပြည်ပုံစံ ဖြည့်သွင်းရမည်။
ဤပုံစံအားပြည်ပုံစံဖြည့်သွင်းပြီးပါကကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင်နောက်ဆက်တွဲအဖြစ်တွဲထားရမည်။ CF မှ အချက်အလက်များကို MIS သို့ ထည့်သွင်းရမည်။
ကျေးရွာစည်းရုံးရေးမှူး/ဝန်ထမ်းအမည် ဦး ရှိအောင် ကျေးရွာအုပ်စု ဦးစီးဌာန

နေ့စွဲ . ၂၄ / ၅ / ၂၀၁၆
ပြည်နယ်/တိုင်း သို့မဟုတ် မြို့နယ် ဟင်္သာတ ကျေးရွာအုပ်စု မြို့သာ

ကျေးရွာအမည်	ထောက်ပံ့မှုအမည် လုပ်ငန်းများ	အတိုင်းအတာ	ခန့်မှန်း တိုက်ရိုက်အကျိုး ခံစားခွင့်ရှိသူများ	အဆိုပြုတင်ပြသူ	ခန့်မှန်းကုန်ကျစရိတ်				စုစုပေါင်း
					စီမံကိန်းမှ ထည့်ဝင်မှု	ကျေးရွာမှ ထည့်ဝင်မှု	အခြားထည့်ဝင်မှု (ဖော်ပြပါ)	ထည့်ဝင်ငွေ အမည်/အဖွဲ့	
၆ မိုးက	မြစ်ကန် (၁၀'x၁၀'x၆') ကျေးရွာ/ရွာ		လူဦးရေ ၄၆၃	□ ကျား □ မ ✓ ကျား+မ	၅၄ ၁၆၆	-	-	-	၅၄ ၁၆၆
၁၆ ကျွန်း	ကျေးရွာ (၂၅'x၂၅') ကျေးရွာ/ရွာ		လူဦးရေ ၃၃၅	□ ကျား □ မ ✓ ကျား+မ	၃၅ ၁၆၆	-	-	-	၃၅ ၁၆၆
၁၆ အတိတ်	မြစ်ကန် (၁၀'x၁၀'x၆') ကျေးရွာ/ရွာ	L=၄၀၀၀'	လူဦးရေ = ၄၆၆	□ ကျား □ မ ✓ ကျား+မ	၅၃ ၁၆၆	-	-	-	၅၃ ၁၆၆
၁၆ ကျွန်း	ကျေးရွာ (၂၅'x၂၅') ကျေးရွာ/ရွာ	L=၃၆၀' B= ၅' H= ၃'	လူဦးရေ = ၃၁၃	□ ကျား □ မ ✓ ကျား+မ	၃၇ ၁၆၆	-	-	-	၃၇ ၁၆၆
၁၆ ကျွန်း	ကျေးရွာ (၂၅'x၂၅') ကျေးရွာ/ရွာ	L=၃၆၀' B= ၅' H= ၃'	လူဦးရေ = ၃၁၃	□ ကျား □ မ ✓ ကျား+မ	၃၇ ၁၆၆	-	-	-	၃၇ ၁၆၆




၄၅

လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ
အပိုင်း-၃ ၂၉.၉.၂၀၁၅

				□ ကျား+ မ				

ရာထူး: ကျေးဇူးအပ်ရ ဝိ/ထောက်လှမ်းပံ့ပိုးရေး ဥက္ကဋ္ဌ

အမည်: ဝိနိုင်းလွှာ

လက်မှတ်: 

ရက်စွဲ: ၁၄ / ၈ / ၂၀၁၆

ဒီကနေ့က နေ့စဉ်က နေ့စဉ်က အထူးအထူး အထူးအထူး

၇၆

ပျော်ရွှင်စရာ အထူးအထူး အထူးအထူး အထူးအထူး

အထူးအထူး အထူးအထူး အထူးအထူး အထူးအထူး

အထူးအထူး အထူးအထူး အထူးအထူး အထူးအထူး

အထူးအထူး အထူးအထူး အထူးအထူး အထူးအထူး

အထူးအထူး အထူးအထူး အထူးအထူး အထူးအထူး

အထူးအထူး အထူးအထူး အထူးအထူး အထူးအထူး

အထူးအထူး အထူးအထူး အထူးအထူး အထူးအထူး

အထူးအထူး အထူးအထူး အထူးအထူး အထူးအထူး

အထူးအထူး အထူးအထူး အထူးအထူး အထူးအထူး

အထူးအထူး အထူးအထူး အထူးအထူး အထူးအထူး

အထူးအထူး အထူးအထူး အထူးအထူး အထူးအထူး

အထူးအထူး အထူးအထူး အထူးအထူး အထူးအထူး